


ဘုရင်မ

Let's  Read

 The Asia Foundation



မိဖုရားကြီး ရှင်စောပုသည် ရောဝတီမြစ်ကို စုန်
ဆင်းလာတဲ့ညအချိန်မှာ မြစ်ပြင်ဟာ မှောင်မဲနေလို့
လရောင်ကိုပဲ အားပြုခဲ့ရပါတယ်။
သက္ကရာဇ် ၁၄၂၉ခုနှစ် မြန်မာနိုင်ငံအလယ်ပိုင်း
မန္တလေးနားမှာ ရှိတဲ့ရှေးမြို့ဟောင်း အင်းဝမှာ ဖြစ်ခဲ့
တာပါ။
မိဖုရားကြီး ရှင်စောပုဟာ အင်းဝမှာ မပျော်တဲ့
အတွက် တစ်ခုခုလုပ်ဖို့ စဉ်းစားခဲ့ပါတယ်။
ပဲခူးကနေ ထွက်လာပြီးကတည်းက သူ့ရဲ့ဇာတိ နဲ့
မိသားစုကို လွမ်းနေခဲ့ပါတယ်။

သူရဲခင်ပွန်း အင်းဝဘုရင်ကြီးဟာ တိုက်ပွဲမှာ တိုက်
ရင်း နတ်ရွာစံသွားတဲ့အခါမှာတော့ ဆုံးဖြတ်ချက်တစ်
ခုကို ရဲရဲဝံ့ဝံ့ချခဲ့ပါတယ်။
သူ ကိုးကွယ်တဲ့ရဟန်းနှစ်ပါးရဲ့ အကူအညီနဲ့ အင်းဝ
က ထွက်ပြေးခဲ့ပါတယ်။



နေထွက်လာပြီဆိုရင်တော့ တောထဲမှာ ပုန်းနေရသ
တဲ့။



နောက်ဆုံးမှာတော့ စွန့်စားခန်းအောင်မြင်ပြီး ပဲခူးကို
ချောချောမောမော ရောက်သွားခဲ့ပါတယ်။

သူမ လွမ်းနေကြတဲ့မိသားစုကတော့ ပြန်လာတဲ့
ရှင်စောပုကို ဝမ်းသာအားရကြိုကြိုတာပေါ့။

သူတို့လည်း သူမကို လွမ်းနေကြတယ်လေ။

၁၄၅၄ခုနှစ်အထိ ပဲခူးမှာ ယောက်ျားတွေသာ ဘုရင်
အဖြစ် အုပ်စိုးခဲ့ပါတယ်။

နောက်တော့ သူ့မိသားစုထဲမှာ ဘုရင်အဖြစ် အုပ်ချုပ်
မယ့် ယောက်ျားတွေ မကျန်တော့လို့ ရှင်စောပုက
ထီးနန်းဆက်ခံဖို့ ဖြစ်လာခဲ့ပါတယ်။

ရှင်စောပုဟာ တိုင်းပြည်ကို ကောင်းကောင်းမွန်မွန်
အုပ်ချုပ်ခဲ့ပါတယ်။

ဟံသာဝတီနေပြည်တော်ရဲ့ အနီးအနားက တိုင်းပြည်
တွေ ရန်ဖြစ်စစ်ပြုနေတဲ့အချိန်မှာ ရှင်စောပုရဲ့
တိုင်းပြည်ကတော့ အေးအေးချမ်းချမ်းရှိနေတာပေါ့။



နှစ်အတန်ကြာ ဘုရင်မလုပ်ပြီးတဲ့အခါမှာ ရှင်စောပု
ဘုရင်မကြီးဟာ ထူးခြားတဲ့အရာတွေလိုချင်လာခဲ့
တယ် ပြီးတော့ ထီးနန်းကို လွှဲပေးချင်လာပါတယ်။
တိုင်းသူပြည်သားတွေက အံ့ဩကြပေမယ့် ရှင်စော
ပုကတော့ သူ့ဆန္ဒရှိတဲ့အတိုင်းပဲ စိတ်ချရသူ တစ်
ယောက်ကို ရွေးပြီး ထီးနန်းကိုလွှဲပေးခဲ့တယ်။



နောက်တော့ ဘုရင်မကြီး ရှင်စောပုဟာ ရွှေတိဂုံစေတီ
 တော်ကြီးရှိရာ ရန်ကုန်ကို ရွှေ့ပြောင်းလာခဲ့ပြီး
 ကောင်းမှုကုသိုလ်တွေလုပ်ရင်း ဘာသာရေးမှာပဲ သူမ
 ရဲ့လက်ကျန်ဘဝကို မြှုပ်နှံထားလိုက်သတဲ့။


ရွှေတိဂုံစေတီတော်ကြီးကို ဗုဒ္ဓဘာသာတွေရဲ့
 အထွတ်အမြတ်ထားရာ စေတီကြီးအဖြစ် ယနေ့ တည်
 ရနေနိုင်တာဟာ ရှင်စောပုဘုရင်မကြီးရဲ့စွမ်းဆောင်မှု
 ကြောင့် ဖြစ်ပါတယ်။

ရှင်စောပုက သူ့ ကိုယ် အလေးချိန်နဲ့ ညီမျှတဲ့ ရွှေတွေ
 ကို ရွှေသင်္ကန်းလို့ခေါ်တဲ့ ရွှေပါးပါး လေးအချပ်လေး

တွေ့ဖြစ်အောင် ပန်းတိမ်ဆရာတွေကို လုပ်ခိုင်းပြီး
စေတီတစ်ဆူလုံးကို ရွှေချခဲ့ပါတယ်။

နောက်ပိုင်း အုပ်ချုပ်တဲ့ဘုရင်တွေ (အမျိုးသား
တွေအာလုံး) သူ့ကို နမူနာယူပြီး ရွှေသင်္ကန်းတွေ
ကပ်လှူလာခဲ့ကြတာ ယနေ့မှာဆိုရင် ဘုရားဖူးလာ
သူတွေတောင် ရွှေတိဂုံဘုရားကို ရွှေသင်္ကန်းကပ်တဲ့
အလေ့အထ ရှိလာပြီ ဖြစ်ပါတယ်။

ရှင်စောပုဟာ ဘုရင်မကြီးတစ်ဦးဖြစ်ခဲ့ပေမယ့်
ယနေ့အထိ ကျန်နေတဲ့ သူရဲ့ အောင်မြင်ထင်ရှားတဲ့
ဆောင်ရွက်ချက်တွေဟာ ထီးနန်းကို စွန့်ပြီးတဲ့အချိန်
မှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။



မိန်းကလေးတို့အစွမ်းထဲမှာပါတဲ့ ဇာတ်လမ်းလေးတွေ
ဖတ်ပြီး စာရွက်တစ်ရွက်ပေါ်မှာ သင့်ဇာတ်လမ်းလေး
ကို ချရေးကြည့်လိုက်ပါ။

ဘယ်အချိန်မှာ သင်အပျော်ဆုံးလဲ။

ဘာတွေလုပ်ရတာကို အနှစ်သက်ဆုံးလဲ။

ဘဝကြီးကတစ်ခါတလေခက်ခဲကြမ်းတမ်းတတ်ပါ
တယ်။

သင့်ဘဝမှာ သင်ကြုံတွေ့ဖြတ်ကျော်လာခဲ့ရသော
အခက်အခဲများကို ဖော်ပြပါ။

သင့်အနာဂတ်အကြောင်းပြောပြပါ။

သင်ဘာတွေလုပ်ဖို့စိတ်ကူးထားပါသလဲ။



မိမိပုံတူအား ရေးဆွဲပါ။

Brought to you by



The Asia Foundation

Let's Read is an initiative of The Asia Foundation's Books for Asia program that fosters young readers in Asia. booksforasia.org

To read more books like this and get further information about this book, visit letsreadasia.org

Original Story

The Queen, illustrator:

. Released under CC BY 4.0.

This work is a modified version of the original story. © The Asia Foundation, 2019. Some rights reserved. Released under CC BY 4.0.



For full terms of use and attribution,

<http://creativecommons.org/licenses/by/4.0/>